

မလိမ်တမာ နဲ့ <m-lein d-ma> 不懂事的年纪
 မလိမ်းမလိမ်မာ နဲ့ <m-lein mo: m-lein ma> 不懂事的年纪, 幼年
 ဖလျားမအတ် ကား <m-lya: m-at> (罕)不适当
 ဖလျားမတင်း ကား <m-yaw' m-tin:> 不紧不松地, 适当, 恰如其分; ~ စောင်းထိုးညှုံးထိုး 象上琴弦一样, 做到不紧不松(喻: 恰如其分地跟人打交道)
 ဖလျားမဆာ ကား <m-yaw m-hsa'> = ဖလျားမအတ်
 မလော် ကား <m-lwe: dan:> 必定, 无误
 မလွှေ့ကော် ကား <m-lwe: ei gan> 必定, 必然, 肯定; ကမ္မာ ဟာင်းနေရာတွင်ကမ္မာသာ၏ ~ အဝားထိုးမပြည့်ပြည့်သည် 新世界必将代替旧世界。
 မလွှေ့ထဲ့ နဲ့ <m-lwe d-ga:> = မလွှေ့ပေါက်
 မလွှေ့ပေါက် နဲ့ <m-lwe baut> ①(在大门一侧开的)旁门, 小门, 便门 ②(为了应急设置的)暗门 ③只供单人出入的城墙小门
 မထုံး ၏ <m-hla'> 表示处境不佳, 悲惨或“极度……”的助词: သေခြင်း ~ သေသည်။ 死得惨。/ ပျောက်ခြင်း ~ ပျောက်သည်။ 消失得无影无踪。/ ဝေးခြင်း ~ ဝေးသည်။ 远得无法再远了。
 မထုံးထဲ့ ကား <m-hla' t-ma> = ပရှုပလွှံ
 မထုံးမချောက် ကား <m-hlout m-khyaut> (古)镇定, 岿然不动
 မထုံးမဖွှဲ့က် ကား <m-hlout m-shet> 静止, 一动不动
 မထုံးမက်း ကား <m-hlan: m-kan:> 不太远的距离
 မထုံး နဲ့ <m-hlwa'> 【植】苞萼木属, 猫尾木属植物。Spathodea Serrulata Markhamia stipulata Seem
 မထုံးမက်းသာ I ကား <m-hlwe: m-kin: dha> 不可避免, 不得已 II ကား <m-hlwe: m-kin: dha> 无法避免, 不得已; ~ သပြင့်ဆောင်ချက်ပေးရသည်။ 不得已, 只能帮着干了。
 မထုံးမရောင်သာ I ကား <m-hlwe: m-shaun dha> 不可避免, 不得已 II ကား <m-hlwe: m-shaun dha> 不可避免, 不得已; အခိုးအခဲများနှင့် ~ ရင်ဆိုင်ရပေသည်။ 不可避免地要遇到困难。
 မထုံးသာ ကား <m-hlwe: dha> 不得已
 မဝေါဒော I နဲ့ <m-wa' yei za> 只够糊口的食物 II ကား <m-wa' yei za> 半饥半饱; အဝားများကို ~ စားရင်သည်။ 只能吃得半饥半饱的。
 မဝံမြေး ကား <m-wun'm-za:> 胆怯; အပြစ်ရှိသူဖြစ်သဖြင့်သာ မူးနှင့်တွေ့ရန်ပင် ~ ဖြစ်နပေသည်။ 因为有错误, 所以很怕见主任。
 မဝံမြေး ကား <m-wun' m-ye:> 胆怯
 မဝတ်ရတတ် နဲ့ <m-wut y-dat> 衣着褴褛的人, 衣不蔽体的人

မသကာ I နဲ့ <m-th-ka> 鲜黄油, 酥油 II ကား <m-th-ka> 大不了, 顶多, 至多也不过; ~ လွင်ပိုလိုက်ရပေါ့။ 顶多不过扔掉。/ ကားမောင် ~ ခြောက်လျော်သွေ့ပြန်ရပေါ့။ 赶不上车, 大不了走回去就是了。III <m-dh-ga> = အကယ်၍ / ~ ထိုမလာဖြစ်ယ်သွားရင့်ပါ။ 如果(我)来不了, 你就先走吧。
 မသတ် ကား <m-dh-di> 恶心, 厌恶; ခြောင်းထဲကရောက်ရှုတာများ ~ လိုက်တာများ။ 喝了沟里的水感到恶心。
 မသထာရော့ နဲ့ <m-th-hta yei za> 非心甘情愿又不得不请人吃的饭食
 မသထာရောသာရော I နဲ့ <m-th-hta yei th-hta yei> = မသထာရော့ II ကား <m-dh-hta yei th-hta yei> 不是心甘情愿, 勉强; ကျော်မြိုင်ထွေးက ~ ကျော်ထဲဝယ်ကိုများ ချင်တော့သွားများ။ 我不愿再吃继母不情愿给我吃的饭了。
 မသမာ နဲ့ <m-th-ma> 不正当的, 要手腕; ~ နည်းနှစ်စာဖော့ အောင်တာပါ။ 靠作弊才考取的。
 မသမာသူ နဲ့ <m-th-ma thu> 坏人
 မသာ နဲ့ <m-tha> ①尸体, 尸首 ②丧事; ~ ခါသည်။ 送葬。(喻)了结。/ ~ ဝောင်: 在棺材旁供死者的饭食(或丧家请吊丧者吃的饭食)。/ ~ ပို့သည်။ 送葬 / ~ ရှင် 读者的主亲, 办丧事者 / ~ လောင်: 尸体, 尸首 / ~ ဖိမ် 丧家 / ~ ဆို့သွားသည်။ 去吊丧。
 မသာချု ကား <m-tha khya> ①送葬 ②(喻)送进坟墓; ကိုလိုနိစန်ကို ~ ဖစ်လိုက်သည်။ 埋葬殖民主义制度。
 မသီကိန်း နဲ့ <m-thi' gein:> 【数】未知数
 မသီကျိုးကျွန်း ကား <m-thi' kyo: kyun> 佯作不知, 一般与နေ့ပြုစုစုတဲ့ 等连用, 如: ~ ပြုသည်။ 佯装不知。
 မသီစိတ် နဲ့ <m-thi' zeit> 下意识
 မသီနိုးနား ကား <m-thi' no: na:> 佯装不知, သူသည်ဘို့ သော်လည်း ~ ပြုခြင်သည် 他明明知道却佯装不知。
 မသီမထင် ကား <m-thi' m-htin> 不明显; 默默无闻
 မသီမသာ ကား <m-thi' m-tha> 悄悄, 不明显; စာသင်ခန်းထဲ မှ ~ ထုတ်လာသည်။ 悄悄地从教室里走出来。/ တိုးတက်မှ တော့ ~ နှိပ်တယ်။ 略有进步。
 မသီလိုက်မသီဘာသာ ကား <m-thi' lait m-thi' pha dha> 佯作不知, 漠不关心; ဆိုင်ရာကိုမတို့ကြားပဲအေးအေးအေး ~ နေပေသည်။ 不向有关单位报告, 佯作不知, 漠然置之。
 မသီဝိုးကဲ့ ကား <m-thi' wo: wa:> 印象模糊; ဒီလုပ်မြှင့်သူးသာ လိုလို ~ ဖြစ်နေတယ်။ 这人我好象见过似的, 记不太清楚了。
 မသီဘားဆိုးကဲ့ ကား <m-thi' dha: hso: ywa:> 不懂事, 幼稚, 无知, 蒙昧; သူသည် ~ လူသည်။ ကလေးလိုပော်ပော်ပါးပါးအောင့် လောက်ပဲသိသည်။ 他太不懂事了, 像小孩一样只知道玩。
 မသူတော် နဲ့ <m-thu daw> 坏人, 罪徒